

ညှိုးပုပ် နဝါ <hnyo: pout> 面色不快, 脸色阴沉: သဘောမကျလို့မျက်နှာ ~ လျက်ရှိ၏။ 因为不满, 脸色阴沉。

ညှိုးပျောင်း နဝါ <hnyo: pyaun:> = ညှိုးခွေ

ညှိုးမြန်း နဝါ <hnyo: myan:> (罕) = ညှိုး

ညှိုးမှိုင် ကါ <hnyo: hmain> 垂头丧气, 精神不振

ညှိုးမှိန် နဝါ <hnyo: hmein> 褪色; 减弱; 衰落, 衰微: အရောင် ~ သည်။ 褪色了。 / စိတ်ဓာတ် ~ သည်။ 意志衰退。 / ဂုဏ်သတင်း ~ သည်။ 威信降低。 / ရောမအင်ပါယာကြီး ~ လာပြီးနောက်တွင် 当罗马帝国衰落以后……

ညှိုးရောင် နဝါ <hnyo: yaw> 枯黄, 萎蔫: အသားအရေ ~ သည်။ 肤色苍白腊黄。 / မျက်နှာ ~ သည်။ 面色憔悴。

ညှိုးလျ နဝါ <hnyo: lya'> 沮丧, 憔悴

ညှိုးသမ်း နဝါ <hnyo: than:> (书) = ညှိုးနှမ်း

ညှက် နဝါ <hnyet> 瘦弱, 细弱, 微弱: ဤသစ်ပင်အလွန် ~ သည်။ 这棵树长得很细。 / လူ ~ ကလေး: 瘦小的人 / အသံ ~ ကလေးနှင့်ပြောသည်။ 用微弱的声音说。 / အရိုးနုနုအလေးကြီးတွေထမ်းယင် ~ နေလိမ့်မယ်။ 未成年就扛重物, 不会长个儿。

ညှက်စိကလေး နါ <hnyet si' g-lei:> 小东西 (指人或物)

ညှက်စိမ် ကဝါ <hnyet si' zi'> 瘦弱地, 细弱地

ညှင်း I နါ <hnyin:> ①【医】汗斑, 花斑癣 ②象身上的红斑 ③(扑克牌的)梅花 II ကါ <hnyin:> 把肉切成细条, 切成肉丝: အမဲသားကို ~ ၍ အခြောက်လှန်းထား၏။ 把牛肉切成条晒干。

ညှင်းခါ ကါ <hnyin: kha'> 长汗斑, 长花斑癣

ညှင်းစိပ်စိပ် ကဝါ <hnyin: sein' zein'> 柔和, 轻轻地: မြောက်လေအေးကလေးက ~ တိုက်လာ၏။ 凉爽的北风轻轻吹来。

ညှင်းညှင်းငြိမ်ငြိမ် ကဝါ <hnyin: hnyin: nyein' nyein'> = ညှင်းညှင်းပျူ

ညှင်းညှင်းညံ့ညံ့ ကဝါ <hnyin: hnyin: nyan' nyan'> 轻轻地, 柔和

ညှင်းညှင်းပျူ ကဝါ <hnyin: hnyin: pya' bya'> 悦耳, 柔和: လေညှင်းကလေးသည် ~ ဆော်သွင်းတိုက်ခတ်လျက်ရှိသည်။ 微风轻轻地吹着。 / တူရိယာအသံ ~ ကြားသည်။ 听到悦耳的音乐。

ညှင်းညှင်းပြေပြေ ကဝါ <hnyin: hnyin: pyei byei> = ညှင်းညှင်းပျူ

ညှင်းပေါက် ကါ <hnyin: paut> ①人长汗斑 ②象长汗斑

ညှင်းပြောက် နါ <hnyin: byaut> 【医】汗斑, 花斑癣

ညှင်းပွင့် နါ <hnyin: bwin'> (扑克牌中的)梅花

ညှင်းလုံး နါ <hnyin: lon:> 弹奏缅甸弯琴的一种曲调, 也称为 ခုနစ်သံသံရိုး

ညှစ် ကါ <hnyit> ①扼, 掐: လည်ပင်း ~ သည်။ 掐脖子。 ②挤出(水、奶等): အဝတ်ရေစင်အောင် ~ သည်။ 把衣服拧

干。 / နွားနို့ ~ သည်။ 挤牛奶。 / နှာရည် ~ သည်။ 擤鼻涕。 ③(喻)敲诈, 勒索: ငွေ ~ သည်။ 勒索钱财。

ညှစ်ထုတ် ကါ <hnyit htout> ①使挤出: သွားတိုက်ဆေး ~ တယ်။ 挤牙膏。 / အသံ ~ တယ်။ 从嗓子里挤出声音。 ②榨取, 逼: ကေး ~ သည်။ 逼出话来。

ညှစ်ဖျစ် ကါ <hnyit phyt> 掐, 扼

ညှစ်လိမ် ကါ <hnyit lein> 拧(水), 绞

ညှစ်သတ် ကါ <hnyit that> 扼杀, 掐死: တော်လှန်ရေးသားငယ်ကိုပုခက်ထဲတွင် ~ ရန်ကြံစည်သည်။ 妄图把革命扼杀在摇篮里。

ညှိ ကါ <hnyin'> 哽咽, 抽噎: တ ~ ~ ပြောသည်။ 哽咽地说。

ညှိ: ကါ <hnyin:> ①虐待, 迫害, 折磨: 用刑: လူကိုမ ~ ပါနဲ့။ 别虐待人。 ②(转)朋友熟人之间敲竹杠

ညှိ:ဆဲ ကါ <hnyin: ze:> 虐待, 迫害, 折磨: သို့ပန်းကိုမ ~ ရ။ 不许虐待俘虏。

ညှိ:ဆဲကလူပြု ကါ <hnyin: ze: k-lu pyu'> = ညှိ:ဆဲ

ညှိ:ဆိုး ကါ <hnyin: zo:> 憔悴

ညှိ:ဆိုးဆိုး ကဝါ <hnyin: zo: zo:> 萎靡不振, 憔悴: ဒီလအရင်ကလို ~ မဟုတ်တော့ပဲလန်းလန်းဆန်းဆန်းဖြစ်လာပြီ။ 此人精神焕发, 不再象从前那样萎靡不振了。

ညှိ:ပန်း ကါ <hnyin: ban:> 虐待, 迫害, 折磨

ညှိ:သိုးသိုး ကဝါ <hnyin: tho: dho:> = ညှိ:ဆိုးဆိုး

ညှပ် I ကါ <hnyat> ①夹住, 钳: ဓာတ်ပုံကိုစာအုပ်ထဲမှာ ~ ထားပါ။ 把照片夹在书里吧! ②掖: ဓားမကိုခါးမှာ ~ လာသည်။ 把刀掖在腰里。 ③两侧都有: အနာသည်လက်ကတီးတွင်လက်ဝဲလက်ျာ ~ ၍ ပေါက်သည်။ 腋下左右都长了疮。 ④(用剪刀)剪, (用钳子)夹: ကတ်ကြေးဖြင့် ~ သည်။ 用剪子剪。 / ဆံပင် ~ သည်။ 理发。 ⑤掺和, 夹杂: လိမ္မော်သီးလုံးသေးများကို ~ ရောင်းလိုက်ပါ။ 把小桔子掺和到里面一起卖吧! II နါ <hnyat> ①夹子, 钳子, 镊子: ~ ကောက်ဘွေ / ဆံ ~ 发夹, 发卡 / မီး ~ 火钳 / မွှေး ~ 镊子 ②捆牛、马、象时立于牲畜两侧成对的木桩 ③捕鸟夹子 ④ = ထန်းညှပ် ⑤ = ကင်ညှပ် 烤肉用夹子 ⑥古代一种刑具, 类似夹棍

ညှပ်ကိုင် နါ <hnyat kain> 铸铜业中的掌钳师傅

ညှပ်ခုံ နါ <hnyat khon> 固定某物的夹座, 钳架, 台钳

ညှပ်ခေါက်ဆွဲ နါ <hnyat khaut swe:> (食品) 广东沙河粉 (用剪子剪成的宽条米粉)

ညှပ်တိုင် နါ <hnyat tain> 固定旗杆或舂米杆子的两根木桩

ညှပ်ပူးညှပ်ပိတ် ကဝါ <hnyat pu: hnyat peit> 两面夹攻地: ရန်သူအား ~ တိုက်သည်။ 两面夹击敌人。

ညှပ်ပုံ နါ <hnyat pon> 压制硬币、图章等用的压模